


Pui Nin Poi

ပွဲကစားပွဲ





Pui nin poi tuh pawtemou na
tuaa? Awsaw tenynh ka tua.


မွေးနေ့ပွဲမှာ ဘာနဲ့ကျွေး။
ကြက်သားဟင်းနဲ့ကျွေး။



J


Na upaw hanlan pawmou na
nungpya? A phae phae kheit
ka nungpya.

ကိုကြီးအတွက် ဘာကိုချန်။
ကြက်ပေါင်ကြီး တစ်ဖက်ချန်။



Tuhte ze a phae temou na
nungpya? Ccaboï vawlan
nynh ka nungpya.

ဒါဆို ကြက်ပေါင်ကြီးဘယ်မှာသိမ်း။
စားပွဲပေါ်မှာသိမ်း။




Ccaboi vawlan pawpaw san mah
ung khyh, teimah ung vae ka nyh
khyh.

စားပွဲပေါ်မှာ မရှိပါ။
ကြက်ပေါင် ဘယ်ကိုရောက်နေတာ။




Thuakaw pe nynh ka thuru,
teimou ka ccung cih? Tuidae
khaan kya nynh ka nung.

တံခါးနားမှာ ဝှက်ထားလား။
ရေအိုးစင်ပေါ် ဝှက်ထားလား။




Bua ccungtua hin tynmyng,
Tuidae khaan kya ung khyh.
Teimou ka ccung cih.

ဘယ်နေရာမှာ ဝှက်ထားလည်း၊
ထပ်လို့ရှာကြည့်ပါ။




Nawkui luki pou thua vae,
bua ccungtua hin tynmyng.

လှေကားထိပ်ကို ရောက်လို့သွား၊
ထပ်ရှာကြည့်ပါလား။



Nawkui luki mah ung khyh,
teimou bua thua vae.

လှေကားထိပ်လည်း မရှိပါ။
ဘယ်ကိုရောက်ပြန်တာ။



Mingzo nynh po ccuekhae,
arangte dehui tynmyng.

ကြောင်ကလေးက ချီလို့သွား၊
မြန်မြန်လို့က်ပါလား။





ဇီတုန် စာပေနှင့်ယဉ်ကျေးမှုကော်မတီမှ ရေးသားပြုစုသည်။

